

ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသူများအတွက် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် EPS-TOPIK စာမေးပွဲကျင်းပပြုလုပ်မည့်ကိစ္စနှင့် စာမေးပွဲအတွက် ရည်ညွှန်းကိုးကားရန် Text book နှင့် Webpage လိပ်စာများအသိပေးခြင်း

- EPS-TOPIK စာမေးပွဲကို မြန်မာနိုင်ငံတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာန၊ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီနှင့် HRD- KOREA တို့ ပူးပေါင်း ကျင်းပခဲ့ သည်မှာ ယခုတစ်ကြိမ် ဆောင်ရွက်မည်ဆိုလျှင် (၄)ကြိမ်မြောက်ဖြစ်ပြီး အစိုးရအေဂျင်စီ မတိုင်မီက (၁)ကြိမ်ကျင်းပခဲ့သဖြင့် ၂၀၁၃ခုနှစ်တွင် ကျင်းပမည့် EPS-TOPIK စာမေးပွဲ သည် မြန်မာနိုင်ငံတွင်ပဉ္စမအကြိမ်မြောက်ကျင်းပသည့်စာမေးပွဲဖြစ်ပါသည်။
- ၂၀၁၁ခုနှစ်အတွင်း ဇွန်လနှင့် နိုဝင်ဘာလတို့တွင် ဒုတိယကြိမ်နှင့် တတိယကြိမ်အဖြစ် ကျင်းပခဲ့သည့် EPS-TOPIK စာမေးပွဲ၌ ကုန်ထုတ်လုပ်ငန်းကဏ္ဍတွင်လုပ်ကိုင်မည့် လုပ်သား များအတွက် ကျင်းပခဲ့ပါသည်။
- ၂၀၁၂ခုနှစ်အတွင်း ဇူလိုင်လဆန်းတွင် စတုတ္ထအကြိမ်အဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် EPS-TOPIK စာမေးပွဲကျင်းပခဲ့ပါသည်။
- ၂၀၁၃ခုနှစ်အတွင်းကျင်းပမည့် EPS-TOPIK စာမေးပွဲသည် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းတို့တွင် လုပ်ကိုင်လိုကြသည့် မြန်မာလုပ်သားများ အတွက် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊
- ၂၀၁၃ခုနှစ်အတွင်း EPS-TOPIK စာမေးပွဲကျင်းပရန် မတ်လ(၁၁)ရက်နေ့တွင် မြန်မာ့ အလင်းနှင့်ကြေးမုံ သတင်းစာများ၌ အချက်အလက်အပြည့်အစုံဖြင့် အသိပေးကြေငြာ သွားမည် ဖြစ်ပါသည်။
- လျှောက်လွှာများရောင်းချခြင်း၊ လက်ခံခြင်းကို မတ်လ(၁၈)ရက်မှ (၂၁)ရက်အတွင်း ဆောင်ရွက် နိုင်လိမ့်မည်ဖြစ်ပါသည်။ စာမေးပွဲကျင်းပမည့်ရက်မှာ မေလ(၁၈)နှင့်(၁၉)ရက် ဟု လျာထား ပါသည်။
- ၂၀၁၃ ခုနှစ်အတွင်း EPS-TOPIK စာမေးပွဲကျင်းပရေး အစီအစဉ်ရှိမှုနှင့် ခန့်မှန်းအချိန် ကာလကို ယခုကဲ့သို့ကြိုတင်၍ အသိပေးရခြင်းမှာ -
 - စာမေးပွဲဖြေဆိုလိုသူများသည် နိုင်ငံကူးလက်မှတ် လက်ဝယ်ရရှိထားသူများ ဖြစ်ရန်လိုအပ်၍ နိုင်ငံကူးလက်မှတ်များမရရှိသေးသူများကြိုတင်ဆောင်ရွက် ထား နိုင်ရန်လည်းကောင်း၊
 - နိုင်ငံကူးလက်မှတ်လက်ဝယ်ရရှိထားသူများကိုလည်းစာမေးပွဲဖြေဆိုစဉ်အချိန်ကာလ ၌၄င်း၏ နိုင်ငံကူးလက်မှတ်သက်တမ်းကာလသည် အနည်းဆုံး တစ်နှစ်ကျန်ရှိ ရမည်ဖြစ်ရာ ထိုကာလထက် လျော့နည်းနေသူများအတွက် နိုင်ငံကူးလက်မှတ် သက်တမ်း တိုးရေးကြိုတင်ဆောင်ရွက်ထားနိုင်ရန်လည်းကောင်း၊
 - စာမေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ရန်လည်းကောင်း၊ အဓိကရည်ရွယ်ပါသည်။

- EPS-TOPIK စာမေးပွဲနှင့်စပ်လျဉ်း၍ HRD-Korea အဖွဲ့အစည်းမှ အသိပေးအကြောင်းကြားချက်အရ ယခု ၂၀၁၃ ခုနှစ်အတွင်း ကျင်းပမည့်စာမေးပွဲတွင် မေးပွဲမေးခွန်းပုံစံအနည်းငယ်ပြောင်းလဲမှုရှိမည်ဆိုသည့်အချက်ကိုလည်း အများပြည်သူကို အသိပေးလိုပါသည်။
- HRD-Korea ၏ မြန်မာနိုင်ငံကိုယ်စားလှယ်ကလည်း လက်ရှိ EPS-TOPIK စာမေးပွဲအတွက် လေ့ကျင့်သင်ကြားပေးနေသော ပုဂ္ဂလိကသင်တန်းကျောင်းမှ ဆရာများအား အဆိုပါ မေးခွန်းပုံစံပြောင်းလဲမှုနှင့် Text book အသစ်ပြုစုပေးပို့ထားမှုတို့နှင့် စပ်လျဉ်း၍ သီးခြားအသိပေးအကြောင်းကြား၍ Text book များဖြန့်ဝေပေးခဲ့ပါသည်။
- ယခုအခါ EPS-TOPIK စာမေးပွဲကို အောင်မြင်ခဲ့ကြသူများဖြစ်သော်လည်း လုပ်ငန်းခွင်သို့ ရောက်ရှိလာသည့်အခါ ကိုရီးယားဘာသာစကား အဖတ်၊ အပြော၊ နားလည်မှုတို့တွင် အလွန်အားနည်းနေကြောင်း၊ HRD-Korea မှ သုံးသပ်တွေ့ရှိချက်အရ ယခင်ကဲ့သို့မေးခွန်း (၂၀၀၀)ထဲ မှ တိုက်ရိုက်မမေးတော့ဘဲ၊ အချို့စာကြောင်းများတွင် စကားလုံးပြောင်းလဲထားခြင်းမျိုးဖြင့် အမှန်တကယ်နားလည်သိရှိမှုတို့ကို စမ်းသပ်သည့်မေးခွန်းပုံစံမျိုးဖြင့် စစ်ဆေးသွားမည်ဟု သိရှိရပါသည်။
- သင်ကြားလေ့ကျင့်ပေးသည့် ပုဂ္ဂလိကသင်တန်းကျောင်းများနှင့် ဖြေဆိုမည့်သူများအားလုံး မေးခွန်းပုံစံပြောင်းလဲမှုကို သိရှိထားပြီး ကြိုတင်ပြင်ဆင်လေ့ကျင့်ထားနိုင်စေရန် ကြိုတင်အသိပေးရခြင်းဖြစ်ပါသည်။
- စာမေးပွဲဖြေဆိုသူများ လေ့လာကိုးကားနိုင်ရန် “The Standard Textbook EPS-TOPIK” ပြဋ္ဌာန်းစာအုပ်ကိုအောက်ဖော်ပြပါ Website များတွင် ဝင်ရောက်ကြည့်ရှု၍ Download ပြုလုပ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

Section	Contents	Address of webpage
Homepage of HRD Korea	Textbook file (PDF, Sound source)	http://www.hrdkorea.or.kr/3/3/3/2/1
Homepage of EPS-TOPIK	Textbook file (PDF, Sound source)	http://epstopik.hrdkorea.or.kr
Social Network Service (face book)	Notice for the Standard Textbook of EPS-TOPIK and provide link or webpage	http://www.facebook.com/wowHRDKOREA
Homepage of Employment Permit System	Pop-up of notice for the Standard Textbook of EPS-TOPIK	http://www.eps.go.kr { Select 'Mother Tongue Service' }